

**ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ**  
**နယ်စပ်ရေးရာဝန်ကြီးဌာန**  
**နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန**  
**ရုံးအမှတ်(၄၂)၊ နေပြည်တော်**  
**လျှောက်လွှာခေါ်ယူခြင်း**

၁။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ပါရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း ဖြစ်ပါသည်-

စဉ်	ရာထူး	လစာနှုန်း	လစ်လပ်ဦးရေ
(က)	ယန္တရားမောင်း-၃	၁၉၈,၀၀၀-၂,၀၀၀-၂၀၈,၀၀၀	၂ နေရာ
(ခ)	ပုံဆွဲ-၄	၁၈၀,၀၀၀-၂,၀၀၀-၁၉၀,၀၀၀	၈ နေရာ
(ဂ)	အငယ်တန်းစာရေး	၁၈၀,၀၀၀-၂,၀၀၀-၁၉၀,၀၀၀	၅၀ နေရာ
(ဃ)	ယာဉ်မောင်းစက်ပြင်-၄	၁၈၀,၀၀၀-၂,၀၀၀-၁၉၀,၀၀၀	၅ နေရာ
(င)	ရုံးအကူ/စာပို့	၁၄၄,၀၀၀-၂,၀၀၀-၁၅၄,၀၀၀	၇ နေရာ
<b>စုစုပေါင်း</b>			<b>၇၂ နေရာ</b>

၂။ လျှောက်ထားသူသည်-

- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
- (ခ) အနိမ့်ဆုံးအခြေခံပညာအထက်တန်းအဆင့်နှင့် တက္ကသိုလ်တစ်ခုခုမှ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ အခြားဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။ { အင်ဂျင်နီယာဘွဲ့ (B.E ( Civil, Mech, Archi ) ၊ အင်္ဂလိပ်စာဘွဲ့၊ ကွန်ပျူတာဘွဲ့၊ စီးပွားရေးဘွဲ့၊ ဥပဒေဘွဲ့၊ ရရှိပြီးသူများကို ဦးစားပေးမည်။ }
- (ဂ) အိမ်ထောင်မရှိသူ အမျိုးသား၊ အမျိုးသမီး ဖြစ်ရမည်။
- (ဃ) နယ်စပ်ဒေသအပါအဝင် နေရာဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
- (င) ၂၀၂၂ ခုနှစ်ဩဂုတ်လ ၃၁ ရက်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၂၆ နှစ် ထက်မကျော်လွန်သူ ဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

(စ) ရွေးချယ်ခံရသူများသည် အနည်းဆုံး ၅ နှစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံ ကတိလက်မှတ်ရေးထိုးနိုင်ရမည်။

(ဆ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပြစ်(D dismissal)ခြင်း၊ ရာထူးမှ ထုတ်ပယ် (Removal)ခြင်း၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာ ပယ်ဖျက်ခံရသူများ လျှောက်ထားခွင့်မရှိပါ။

၃။ ရာထူးအလိုက် ပညာအရည်အချင်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ယန္တရားမောင်း-၃ - အခြေခံပညာအထက်တန်းတက်ရောက်ဖူးသူဖြစ်ရမည်။  
ယန္တရားမောင်းအတွေ့အကြုံ ၂ နှစ်ရှိသူဖြစ်ရမည်။
- (ခ) အငယ်တန်းစာရေး - တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။  
(အင်္ဂလိပ်စာဘွဲ့၊ ကွန်ပျူတာဘွဲ့၊ စီးပွားရေးဘွဲ့၊ ဥပဒေဘွဲ့၊ ရရှိပြီးသူများကို ဦးစားပေးမည်။)
- (ဂ) ပုံဆွဲ-၄ - B.E ( Civil, Mech, Archi ) အသိအမှတ်ပြု လက်မှတ်/  
ဘွဲ့လက်မှတ်ရပြီးသူများဖြစ်ရမည်။
- (ဃ) ယာဉ်မောင်းစက်ပြင်-၄- အခြေခံပညာအထက်တန်းတက်ရောက်ဖူးသူဖြစ်ရမည်။  
ယာဉ်မောင်းလိုင်စင် ပြနိုင်ရမည်။ ယာဉ်မောင်းအတွေ့  
အကြုံ ၂ နှစ် ရှိသူဖြစ်ရမည်။
- (င) ရုံးအကူ/စာပို့ - ပညာအရည်အချင်း အထက်တန်းအဆင့်ရှိရမည်။

၄။ လျှောက်ထားသူများသည်လျှောက်လွှာများကို နယ်စပ်ရေးရာဝန်ကြီးဌာန Website Page ဖြစ်သော [www.moba.gov.mm](http://www.moba.gov.mm) တွင် ဖော်ပြထားသည့် လျှောက်လွှာပုံစံအား Download ဆွဲပြီး ဖြည့်စွက်ကာ ၂ - ၉ - ၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ [moba.ntl95@gmail.com](mailto:moba.ntl95@gmail.com) သို့ Online မှ ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။

၅။ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီး ၂၉ - ၈ - ၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။

၆။ သတ်မှတ်ရက်ကျော်လွန်သော/ စာရွက်စာတမ်းမပြည့်စုံသော လျှောက်လွှာများ၊ အရည် အချင်းသတ်မှတ်ချက်များနှင့်မကိုက်ညီသူများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။လျှောက်လွှာ များအား စိစစ်ပြီးဖြေဆိုခွင့်ရသူများစာရင်းအား ၇-၉-၂၀၂၂ ရက်နေ့တွင် [www.moba.gov.mm](http://www.moba.gov.mm)

Website Page၊ နေပြည်တော်နှင့် နယ်ရုံးများရှိ ကြော်ငြာသင်ပုန်းတို့တွင် ထုတ်ပြန် ကြေညာပေး ပါမည်။

၇။ ဖြေဆိုရမည့် ဘာသာရပ်များမှာ အငယ်တန်းစာရေး နေရာအတွက် အင်္ဂလိပ်စာ၊ မြန်မာစာ ၊ အထွေထွေဗဟုသုတနှင့် ကွန်ပျူတာတို့ဖြစ်သည်။ ပုံဆွဲ-၄ ရာထူး လျှောက်ထားသူများ အနေဖြင့် အထက်ပါ ဘာသာရပ်များအပြင် အင်ဂျင်နီယာဘာသာရပ်ကိုပါ ဖြေဆိုရမည်။ စာမေးပွဲ ကျင်းပမည့် နေ့ရက်၊ နေရာနှင့် အချိန်တို့ကို ဝန်ကြီးဌာန Website Page တွင် အချိန်မီ ကြိုတင်ကြေညာသွားပါမည်။ ရေးဖြေစာမေးပွဲ အောင်မြင်သူများကိုသာ လူတွေ့ စစ်ဆေးခြင်း နှင့် စိတ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း ( Psycho Test ) ပြုလုပ်မည် ဖြစ်ပါသည်။

၈။ အသေးစိတ် အချက်အလက်များကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ဖုန်းအမှတ်-၀၆၇၃-၄၀၉၃၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ပါသည်။

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ  
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန